

ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး
(ခြင်ကျားပိုးလောက်လန်းကင်းစင်ကျောင်းများထူထောင်ရေး) လုပ်ငန်းလမ်းညွှန်
(Larva Free School Guideline)

၁။ နိဒါန်း

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရာတွင် ခြင်သက်ကြီးကောင်ဖြစ်မှ နှိမ်နင်းခြင်းထက် ပိုးလောက်လန်းပေါက်ပွားမှု ကာကွယ်နှိမ်နင်းရေးသည် ပိုမိုထိရောက်ပါသဖြင့် ယခင်ဆောင်ရွက်ခဲ့သော Aedes Free Schools(ခြင်ကျားကင်းစင်ကျောင်းများ)အစား Larva Free Schools (ခြင်ကျားပိုးလောက်လန်းကင်းစင်ကျောင်းများ)အဖြစ် အမည်ပြောင်းလဲသတ်မှတ်ရန်လိုအပ်ပါသည်။

ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်သူ့လူထုနှင့်ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် တစ်နှစ်ပတ်လုံး အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၂။ ရည်ရွယ်ချက်

ယေဘုယျရည်ရွယ်ချက်

ကျောင်းသားလူငယ်များတွင် အေးဒီး(စ်)ခြင်ကျားမှတစ်ဆင့် ကူးစက်သောရောဂါများ အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုကို လျော့ချရန်၊

ဝိသေသရည်ရွယ်ချက်

- (၁)ကျောင်းသားလူငယ်များအား အေးဒီး(စ်)ခြင်ကျား ပိုးလောက်လန်းကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးရန်၊
- (၂)ကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းတစ်ခုအဖြစ် အေးဒီး(စ်)ခြင်ကျားပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊
- (၃)ရောဂါဖြစ်ပွားမှုကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန်နှင့် စောစီးစွာရောဂါရှာဖွေကုသမှုခံယူနိုင်ရန်။

၃။ လုပ်ငန်းစဉ်များ

- (က) မိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်သူ့လူထုနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၏ ပူးပေါင်းမှုဖြင့် အေးဒီး(စ်)ခြင်ကျားပိုးလောက်လန်းကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း၊

- (ခ) အေးဒီး(စ်)ခြင်ကျားပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေးကျန်းမာရေးပညာပေးခြင်း၊
- (ဂ) ကျောင်းများတွင် လှုပ်ရှားမှုအသွင်ဖြင့် ခြင်ကျားပိုးလောက်လန်း နှိမ်နင်းရေးဖြစ်သော ဖုံး၊ သွန်၊ တိုက်ချွတ်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ခြင်း၊
- (ဃ) ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ တွေ့ရှိပါက အလျင်အမြန် အကြောင်းကြားဆောင်ရွက်ခြင်းနှင့်စောစီးစွာ ကုသညွှန်းပို့ခြင်း၊
- (င) နေ့စဉ် ဖျားနာကျောင်းသား၊ ကျောင်းသူစာရင်း စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း(Daily Fever Surveillance)၊ ဖျားနာ၍ ကျောင်းသား/ကျောင်းသူများ အစုလိုက် ကျောင်းပျက်ကွက်မှုရှိ/မရှိ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း(Cluster School - Absenteeism)၊ ဖျားနာကျောင်းသား/ကျောင်းသူ (ကျောင်းပျက်ကွက်သူများအပါအဝင်)များ၏ အမည်၊ အသက်၊ကျား/မ၊ မိဘအမည်၊ နေရပ်လိပ်စာများ ပြည့်စုံစွာ မှတ်တမ်းပြု၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သတင်းပေးပို့အကြောင်းကြားခြင်း။

(က)ပညာရေးဌာနနှင့်အဆင့်ဆင့်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဗဟိုအဆင့်

ခြင်ကျားပိုးလောက်လန်းကင်းစင်ကျောင်းများဖြစ်စေရေး ယခုကျောင်းများပိတ်ထားချိန်တွင် ကျောင်းကျန်းမာရေးဌာန၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် အသေးစိတ်လမ်းညွှန်ပြုစုဆောင်ရွက်ရမည်။ ကျောင်းပြန်ဖွင့်လျှင် လမ်းညွှန်ချက်များ လိုက်နာရေးကိုပါ စီစဉ်၍ ကျောင်းသားများကတစ်ဆင့် မိဘပြည်သူများ လိုက်နာလာစေရန် Behavior Change Communication များ ဆောင်ရွက်ရမည်။

တိုင်းဒေသကြီး/ပြည်နယ်အဆင့်

- (၁) ပိုးလောက်လန်းကင်းစင်ကျောင်းများ ဖြစ်စေရေးအတွက် ကျောင်းသားလူငယ်များအား အေးဒီး(စ်)ပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးခြင်း၊ ကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းတစ်ခုအဖြစ် အေးဒီး(စ်) ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများပြည်သူလူထုနှင့်ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် အေးဒီး(စ်)ပိုးလောက်လန်း ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို တစ်နှစ်ပတ်လုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးတို့နှင့် ညှိနှိုင်းကြီးကြပ်ရမည်။

(၂) ခြင်ကျားပိုးလောက်လန်းကင်းစင်ကျောင်းစီမံချက်ကို အခြေခံ၍ ဖွံ့ဖြိုးရေးအချိန်ကဲ့သို့ စာသင်ချိန်များတွင် ကျောင်းသားလူငယ်များကို ဖုံး၊ သွန်၊ တိုက်ချွတ်၊ လဲ၊ စစ် ပြုလုပ်ခြင်းကို လုပ်တတ်လာစေရန် သင်ကြားပေးခြင်း၊ ပြုလုပ်တတ်လာပါက ကျောင်းတွင်သာမက မိမိတို့အိမ်များတွင်ပါ ပြုလုပ်လာစေရန် တိုက်တွန်းပေးခြင်း၊ ရောဂါဖြစ်သော ကျောင်းသားလူနာရှိသောကျောင်းများကို ဆေးမှုတ်ခြင်းနှင့် ဖုံး၊ သွန်၊ တိုက်ချွတ်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ကျောင်းမလာနိုင်သောဖျားနာကျောင်းသားများကို ရှာဖွေဆေးကုသပေးခြင်း၊ ကျောင်းအနီးအနားပတ်ဝန်းကျင်တွင် အိမ်များရှိပါက ၎င်းအိမ်များကိုလည်း ဖုံး၊ သွန်၊ တိုက်ချွတ်၊ လဲ၊ စစ် ပြုလုပ်၍ လိုအပ်ပါက အဘိတ်ခပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးတို့နှင့် ညှိနှိုင်းကြီးကြပ်ရမည်။

မြို့နယ်အဆင့်

- (၁) ပိုးလောက်လန်းကင်းစင်ကျောင်းများ ဖြစ်စေရေးအတွက် ကျောင်းသားလူငယ်များအား အေးဒီး(စ်) ပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးရမည်။
- (၂) ကျောင်းများတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းတစ်ခုအဖြစ် အေးဒီး(စ်)ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရမည်။
- (၃) ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် အေးဒီး(စ်)ပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို တစ်နှစ်ပတ်လုံးအကောင်အထည်ဖော်ဆောင်ရွက်ရမည်။
- (၄) ကျောင်းများတွင် ပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေးဆောင်ရွက်မှုအခြေအနေနှင့် မှတ်တမ်းများကို ကျောင်းအုပ်ကြီးများမှတစ်ဆင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ တင်ပြနိုင်ရန် မြို့နယ်ပညာရေးမှူးနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
- (၅) ကပ်ရောဂါအသွင်ဖြစ်ပွားသောဒေသရှိကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများတွေ့ရှိပါက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အလျင်အမြန် အကြောင်းကြားရမည်။

(၆) နေ့စဉ် ဖျားနာကျောင်းသား၊ ကျောင်းသူစာရင်းစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း(Daily Fever Surveillance) ဖျားနာ၍ ကျောင်းသား/ကျောင်းသူများ အစုလိုက်ကျောင်းပျက်ကွက်မှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း (Cluster School - Absenteeism)၊ ဖျားနာ ကျောင်းသား/ကျောင်းသူ (ကျောင်းပျက်ကွက်သူများအပါအဝင်)များ၏ အမည်၊ အသက်၊ ကျား/မ၊ မိဘအမည်၊ နေရပ်လိပ်စာများ ပြည့်စုံစွာမှတ်တမ်းပြု၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အချိန်နှင့်တပြေးညီ အကြောင်းကြားရမည်။

(ခ) အေးဒီး(စ်)ခြင်ကျားပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများ

ပိုးလောက်လန်းနှိမ်နင်းခြင်း

- (၁) ရေစည်၊ ရေအိုးများ ဖုံးအုပ်ထားခြင်း၊
- (၂) ကျောင်းရေစည်၊ ရေအိုးတွင် သိုလှောင်ထားသောရေများကို မကြာခဏသွန်လဲပေးခြင်း၊
- (၃) ပန်းအိုးများကိုလဲလှယ်ရာတွင် အတွင်းပိုင်းနံရံများကို သေချာစွာ တိုက်ချွတ်ဆေးကြောခြင်း၊
- (၄) ရေစည်၊ ရေအိုးများရှိ ပိုးလောက်လန်းများကို အထူးစီမံပြုလုပ်ထားသော ရေစစ်ဖြင့် ခပ်ပစ်ခြင်း၊
- (၅) ပိုးလောက်လန်းများ ကင်းရှင်းစေရန် ရေကို စစ်၍ ထည့်ခြင်း၊
- (၆) အုတ်ရေကန်ကြီးများရှိပါက လောက်လန်းစားငါးများ ထည့်ပေးခြင်း၊
- (၇) ကျောင်းဝန်းအတွင်း မိုးရေတင်၍ ပိုးလောက်လန်းပေါက်ပွားသော ခွက်၊ တာယာစုတ်၊ အိုးခြမ်းကွဲ၊ အုန်းမှုတ်ခွက်စသည်တို့ကို မြေမြှုပ်ပစ်ခြင်း။

ခြင်ကိုက်မခံရစေရန် ကာကွယ်ခြင်း

- (၁) သွေးလွန်တုပ်ကွေးဖြစ်ပွားသောမိုးရာသီ၌ ကျောင်းသားများအား နေ့စဉ်အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ခြင်း၊
- (၂) ကျောင်းတက်ချိန်တွင် စာသင်ခန်းအတွင်း၌ ခြင်မကိုက်စေရန်၊ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်စွာရရှိစေရန် စီစဉ်ထားရှိခြင်း၊
- (၃) စာသင်ခန်းအတွင်း သန့်ရှင်းမှုရှိစေရန် စီစဉ်ဆောင်ရွက်ခြင်း။

အခြား

- (၁) ခြင်များမခိုအောင်းနိုင်စေရန် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ရေအိုင်များမြေဖို့ခြင်း၊
- (၂) ကျောင်းဝန်းအတွင်း ပတ်ဝန်းကျင်သန့်ရှင်းစေခြင်း။

(ဂ)စာသင်ကျောင်းများအားလုံး ရက်သတ္တပါတ်အတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများလုပ်ဆောင်ခြင်း

စဉ်	နေ့စွဲ	လုပ်ငန်းရပ်	လုပ်ဆောင်ရမည့် ပုဂ္ဂိုလ်များ	ကူညီကြီးကြပ်ရမည့် ပုဂ္ဂိုလ်များ
၁	သောကြာနေ့တိုင်း	၁။ဖုံး၊သွန်၊တိုက်ချွတ်၊ လဲ၊ စစ်လုပ်ငန်းရပ်များ ၂။ပိုးလောက်လန်းသတ်ဆေးခတ်ခြင်း	ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ	ဆရာ၊ ဆရာမများနှင့် ကျောင်းအုပ်ကြီးများ၊ တက္ကသိုလ်အကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ

မှတ်ချက်။ (၁) ဖုံး၊ သွန်၊ တိုက်ချွတ်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ရာတွင် ပုံမှန်ဆောင်ရွက် လေ့ရှိသော ရေသိုလှောင်သည့်အိုးခွက်များ၊ ရေတင်ကျန်နိုင်သည့် စွန့်ပစ်ထားသော အိုးစုတ်၊ ခွက်စုတ်များ၊ တာယာအဟောင်းများ၊ ဘက်ထရီအိုးစုတ်များ၊ ဝါးငုတ်၊ သစ်ခေါင်းစသောနေရာများအပြင် ပုန်းကွယ်နေသည့်နေရာများရှိ ခြင်ကျား ပိုးလောက်လန်းပေါက်ပွားနေသည့်အိုးခွက်များကိုပါ ရှာဖွေပြီး ရှင်းလင်းဖယ်ရှား သွားရန် ဖြစ်ပါသည်။

(၂) သတ်မှတ်နေရာအတွင်း၌ ခြင်ကျားပိုးလောက်လန်း ပေါက်ပွားနိုင်သောနေရာ လျော့နည်းအောင်ပြုလုပ်ခြင်း။ (Breeding Source Reduction)

(၃)အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မည့်လုပ်ငန်းစဉ် ဖြစ်ပါ သည်။

(၄) လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင် ချက်ချင်းလုပ်ဆောင်ရမည်။

“ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်ဖြစ်ပါသည်။”

နောက်ဆက်တွဲ- အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများ

၄။ နိဂုံး

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဆက်စပ်ဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်သူ့လူထုနှင့်ရပ်ရွာအခြေပြုအဖွဲ့အစည်းများအား တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား/သေဆုံးမှုများ ကို ကြိုတင်ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများ

စဉ်	လုပ်ငန်းအမျိုးအစား	ဆောင်ရွက်မည့် အချိန်ကာလ	တာဝန်ယူဆောင်ရွက်မည့် ဌာနနှင့် အဖွဲ့အစည်း
၁။	ပြည်နယ်/တိုင်း၊ မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနအဆင့် အေးဒီး(စ်)ခြင်ကျားပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကျင်းပခြင်း။	မေလ	မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ
၂။	ကျောင်းအဆင့် အေးဒီး(စ်)ခြင်ကျားပိုးလောက်လန်း ကာကွယ် နှိမ်နင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း။	ဇွန်လ	ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ အတန်းခေါင်းဆောင် များ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့
၃။	ကျောင်းများတွင် ကျောင်းသားများကိုယ်တိုင်ပါဝင်သော လှုပ်ရှားမှု အသွင်ဖြင့် ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုအန္တရာယ်များအား အသိပညာပေးခြင်း။	ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ	ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်းများ၊ ကျောင်း အကျိုးတော်ဆောင်အဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း များ၊ ပြည်သူ့လူထုနှင့်ရပ်ရွာအခြေပြုအဖွဲ့အစည်းများ
၄။	ကျောင်းတိုင်းတွင် ကျောင်းစာသင်ခန်းများနှင့် ကျောင်းပတ် ဝန်းကျင်တွင် ခြင်ကျားပိုးလောက်လန်း ပေါက်ပွားမှုရှိ/မရှိ ကြီးကြပ် ဆောင်ရွက်ခြင်း။	ကျောင်းဖွင့်ချိန်တွင် နေ့စဉ်ပုံမှန် ဆောင်ရွက်ရန်	ကျောင်းသား၊ ကျောင်းသူများမှ(အတန်းလိုက်/အခန်းလိုက်) ဆောင်ရွက်ရန်နှင့် ဆရာ/ဆရာမများမှ ကြီးကြပ်ရန် (Checklist လိုအပ်ပါသည်)

အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများ

စဉ်	လုပ်ငန်းအမျိုးအစား	ဆောင်ရွက်မည့် အချိန်ကာလ	တာဝန်ယူဆောင်ရွက်မည့် ဌာနနှင့် အဖွဲ့အစည်း
၅။	ကျောင်းများတွင် ပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေးဆောင်ရွက်မှု အခြေအနေနှင့် မှတ်တမ်းများကို ကျောင်းအုပ်ကြီးများမှတစ်ဆင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ တင်ပြခြင်း။	အပတ်စဉ် တစ်ပတ် (၁)ရက် (တနင်္လာ)	ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ သတ်မှတ်ထားရန် (နာမည်၊ ရာထူး၊ ဖုန်း)
၆။	အေးဒီး(စ်)ခြင်ကျားပိုးလောက်လန်းကာကွယ်နှိမ်နင်းရေး ကျန်းမာရေး ပညာပေးခြင်းကို ပညာပေးပုံစံမျိုးစုံဖြင့် ဆောင်ရွက်ခြင်း၊ ကျောင်းသူ/သားများကို ပညာပေးစာစောင်များ၊ ရုပ်ပြစာအုပ်များဖြင့် သွေးလွန်တုပ်ကွေးဆိုင်ရာအသိပညာမြှင့်တင်ပေးရန်။	ဇူလိုင်၊ ဩဂုတ်	ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ။
၇။	ကပ်ရောဂါအသွင်ဖြစ်ပွားသောဒေသရှိ ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ တွေ့ရှိပါက ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အလျင်အမြန် အကြောင်းကြားဆောင်ရွက်ခြင်း (က) နေ့စဉ် ဖျားနာကျောင်းသားကျောင်းသူစာရင်း စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း(Daily Fever Surveillance)	အချိန်မီသတင်းပို့ရန်၊ စာ/ တယ်လီဖုန်း (သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများမှ တာဝန်ရှိသူထံသို့)	ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်သွယ်ရန် တာဝန်ရှိသူ သတ်မှတ်ထားရန် (နာမည်၊ ရာထူး၊ ဖုန်း)

အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများ

စဉ်	လုပ်ငန်းအမျိုးအစား	ဆောင်ရွက်မည့် အချိန်ကာလ	တာဝန်ယူဆောင်ရွက်မည့် ဌာနနှင့် အဖွဲ့အစည်း
	<p>(ခ) ဖျားနာ၍ ကျောင်းသားကျောင်းသူများ အစုလိုက် ကျောင်းပျက်ကွက်မှု ရှိ/မရှိစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ (Cluster School-Absenteeism)</p> <p>(ဂ) ဖျားနာကျောင်းသား/ ကျောင်းသူ (ကျောင်းပျက်ကွက်သူများ အပါအဝင်)များ၏ အမည်၊ အသက်၊ ကျား/ မ၊ မိဘအမည်၊ နေရပ်လိပ်စာများ ပြည့်စုံစွာ မှတ်တမ်းပြု၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အချိန်နှင့်တပြေးညီ အကြောင်းကြားခြင်း၊</p>		
၈။	<p>ဆောင်ရွက်မည့်အဖွဲ့ဆောင်ရွက်သည်များ အကြောင်းကြားမှုကို လက်ခံရရှိသော အခြေခံကျန်းမာရေးဝန်ထမ်းနှင့် လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်မည့်အဖွဲ့သည် လိုအပ်သည်များကို လုပ်ငန်းလမ်းညွှန်ချက်များ (SOP/Guideline)အတိုင်း ဆက်လက်ဆောင်ရွက်ခြင်း</p>		<p>မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရပကအဖွဲ့၊ မြို့နယ်ကျောင်းကျန်းမာရေးအဖွဲ့</p>